



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।
ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।

୦୬୭୫୦୭୨୨୨୨ । ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေခြင်း	တတိယအကြိမ်
မေလာ ၂၀၂၄ ခုနှစ်	၁၀၀၀
စောင်ရေး	မူလေးနှင့်
မျက်နှာပုံးပန်းသီ	ဒေါသီမျိုးသူမျိုး (၁၁၂၅)
ထုတ်ဝေသူ	ဦးဝင်္ဂီဒ်ရိုး (နှင့်သင်ပုံးပို့ပို့ကို-၀၀၄၄၁) ဝျော်ဖွော်ဆွဲ၏ အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ပုံးပို့	ချုပ်စိုး
စာအုပ်ချုပ်	ကိုယ် (ငွေအိမ်စည်းအပ်ချုပ်လုပ်ငန်း) ဝျော်ဖွော်ရောဂါရိ
ပန်းသီရေး	မဟာဓာတ် အမှတ်-၁၅၂၂ သေယာဗုဏ်၊ ၂-နံပါးကုန်၊ ဘဝ္မာ သယ်နှေ့ကျိုးမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉၉၅၀၆၂၃၈၈၁၊ ၀၉၉၅၀၆၂၃၈၈၂
တန်း	၅၀၀၀ ကျပ်

အောင်သင်း

အောင်သင်း၏ အတွေးဝက်များ၊ အောင်သင်း

ရန်ကုန်၊ မဟာဓာတ်၊ ၂၀၂၄

၁၁၆၆၊ ၁၀၁၅ × ၁၂၁၅ စင်တီ

(၃) အောင်သင်း၏ အတွေးဝက်များ

အောင်သင်း



ဘဏ္ဍားဝကား အောင်သင်း

မ ဟ န စ ပ (စ စ စ ဗိုလ် - ၁၁၈)

အောင်သင်း

၏

အမှာစာ

‘အောင်သင်း၏ အတွေးစကားများ’ လို စာအုပ်မျိုးကို ထုတ်ဝေရန် စိတ်ကူးအပိုပ်မက်မျှပင် မမက်ဖူးခဲ့ရီး အမှန် ဖြစ်ပါသည်။

သို့သော ၁၉၉၅ ခု၊ ဒီဇိုင်ဘာလောက်တွင် ကျွန်တော်နှင့် မြေသန်းတင့်တို့၊ စာပေဟောပြောပွဲ ခရီးကြံ့သည်နှင့် ‘ယနေ့ မန္တလေး စာအုပ်တိုက်’ နားကိုထွန်းပြီးထံ ရောက်သွားကြတော့ သူတို့က ‘အောင်သင်း၏ အတွေးစကားများ’ ကို ထုတ်လိုကြောင်း ပြောပြကြသည်။ ပြောရုံမျှသာ မဟုတ်၊ သူတို့ ကောက်နှင့် ရေးမှတ်ထားသည့် ဗလာစာအုပ် နှစ်အုပ် ကိုပင် ထုတ်ပြကြသည်။ ကျွန်တော် တကယ့်ကို အံ့အားသင့်သွားမိပါသည်။ ကိုထွန်းပြီးက “ဆရာ ပြောသွား၊ ရေးသွားတဲ့ စကားတွေကို ပြန်ပြီး ပြောချင်တဲ့အခါ ဘယ်စာအုပ်ထဲမှာ၊ ဘယ်ဟောပြောပွဲမှာ ဘယ်လိုဆိတာ မျိုး အရှရာ ခက်လွန်းလို့ပါ ဆရာ၊ နောက်ပြီး ဆရာ ရည်မှန်းတဲ့ လူငယ် တွေ အတွက်လည်း ထိုက်သင့်သလောက် အကျိုးပြုမယ်လို့၊ ယုံကြည်ပါ တယ်။ ပေါ့ပေါ့ပါးပါး ဆိုတော့ သူသူကိုယ်ကိုယ်လည်း ဝယ်နိုင်တာပေါ့” ဟုပြောပါသည်။

ခက်နေသည်က ကျွန်တော်၊ ကျွန်တော်က စာထဲမှာရော၊ ဟောပြော

ပွဲမှာပါ ကျွန်တော် ဖတ်ကြား၊ မှတ်သားမိသမ္မတို့ကို ထည့်သွင်း ရေးသား ပြောကြားတတ်သည်ဖြစ်ရာ ကျွန်တော် အတွေးစကားများဟု ဘယ်မှာ နာမည် ခံပုံပါမည်နည်း။ သို့သော် ကိုထွန်းလိုးက “ဘယ်သူ့ စကားပဲ ဖြစ်ဖြစ်ပေါ် ဆရာရယ်၊ လူငယ်တွေ ဖတ်လို့၊ မှတ်လို့ အကျိုးရှိသွားဖို့က ပောန မဟုတ်လား” ဟု ပြောပါသည်။

မြသန်းတင့်က “ထုတ်ချင်လည်း ထုတ်ကြပါစေ၊ အမှာစာမှာ
ရှင်းပြလိုက်တာပေါ့” ဟု ဖြည့်စွက် အကြံဥက္ကာ ပေးပါသည်။

မြသန်းတင့်ကြောင့်ပင်လျှင် အားတက်ခဲ့ရာညွှဲ အဖြစ်ကလေးကို
လည်း တစ်ဆက်တည်း တင်ပြလိုက်ရပါ၍မည်။ စာပေခရီးအတွင်း
ကျွန်ုင်တော်တို့ ကြိုးစားပစ်စား ဟောပြောနေသည့် အကြောင်းများကို
စကားစပ်မိလိုက်တော့ မြသန်းတင့်က “တစ်ခါတလေ ခင်ဗျား စင်ပေါ်မှာ
ဟောပြောနေတုန်း ‘ဒီလူဟာ သူ့ချွေးနဲ့စာတွေကို ချပေးနေတာပါလာ’”
လို့ အောက်မေ့မိတယ်” ဟု မှတ်ချက် ချလိုက်ပါသည်။ သူ့ဆိုလိုချက်ကို
သေချာ နားမရှင်းလှသဖြင့် ခေါ်ကြာတော့ ကျွန်ုင်တော်က ‘ချွေးနဲ့စာ’
ဆိုသည့် အသုံးကို မေးကြည့်ပါသည်။ သူက “ကိုယ်ပိုင်အတွေးပေါ်မှာ၊
ဆိုကြပါစို့မှာ၊ ခင်ဗျားပြောတဲ့အထဲက ‘ငယ်ငယ်မှာ ကိုယ့်ကိုယ်ကိုယ်
ခိုင်းရတယ်၊ ငယ်ငယ်မှာ ကိုယ့်ကိုယ်ကိုယ် မခိုင်းရင် ကြိုးလာတဲ့အခါ
သူဗျားခိုင်းတာ ခံရတတ်တယ်’” ဆိုတဲ့ စကားမျိုးကို ဗမာလိုမှာရော၊
အက်လိပ်လိုမှာပါ ဘယ်မှာမ ကျေပ် မတွေ့ဖူးဘူး၊ အဲဒါဟာ ခင်ဗျားရဲ့
ကိုယ်ပိုင်အတွေးတွေပဲ၊ အဲဒါမျိုးတွေကို ပြောတာပါ” ဟု ဖြေပါသည်။

ဆရာတော်၏ပြောများတာကလေးကိုလည်း ပြန်ပြီး သတိရမိပြန်ပါသည်။ သူပြောသည်က “ကိုအောင်သင်းရေး ဆရာတို့မှာ ဘုရားက ဘယ်လိုပော့တာ၊ ဆော့ခရလိုက ဘယ်လိုပြောတာ ဆိတာမျိုးတွေနဲ့ သူများ ပြောတာတွေကိုပဲ ပြန်ပြီး ပြောနေကြတာ မဟုတ်လား၊ ‘အလိုင့်မှာ သူများစကားတွေကိုချဉ်းပြန်ပြောနေပါကလား၊ င့်စကား ငါ မပြောတတ်သေးပါကလား’” လို့ စဉ်းစားမိလာတာနဲ့ ကိုယ့်စကားကိုယ်ပြောဖို့ကြိုးစားလိုက်တာ တစ်ခွန်းစ၊ နှစ်ခွန်းစလည်း ပြောတတ်လာလေရော၊ ကိုအောင်သင်း မိမ်တဲ့အတိုင်း ခေါင်းကလည်း ဖြောလာပါလေရော”။

ဤသိနှင့် ဆရာတော်ရှိ၏ စကားနှင့် သိမ်းယောက်ခြင်းကို ဖျောက်၍
မြသန်းတင့်၏ စကားနှင့် အားတက်ခြင်းကို ဖြစ်စေလျက် ကိုထွန်းသီးတို့၏

အောင်သင်း

အဆိုကို လက်ခံလိုက်ပါသည်။

သို့နှင့် ကိုထွန်းပြီးတို့ ထုတ်နှစ်ထားသော စာအုပ်နှစ်အုပ်ကို
ယူဆောင်လာခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်သောအခါ ကဗျာဆရာ
‘ကံထွန်းသစ်’၏ အကူအညီကို ယူရပါသည်။ ကံထွန်းသစ်က ကျွန်တော်
ရေးသမျှ စာတို့မှ လက်လှမ်းမီသရွေကို လိုက်ဖတ်ပြီး ထပ်မံ စုဆောင်း
လျက် ကတ်ပြား တင်ပေးပါသည်။ ထိုကတ်ပြားများကို စိစစ်ထုတ်နှစ်၍
မျိုးတူစု ခွဲပေးလိုက်ပါသည်။

မြေသန်းတင့်ကလည်း ဖတ်ရှုပြီး စိစစ်ပေးပါသေးသည်။

ထို့ကြောင့် မြေသန်းတင့်၊ ကံထွန်းသစ်နှင့်တော့ ‘ယနေ့ မန္တလေး
စာအုပ်တိုက်’ နါးများ ကိုထွန်းပြီးတို့အား လေးစားစွာ ကျေးဇူးစကား ဆိုလိုက်
ရပါသည်။

အောင်သင်း



အိမ်ထောင်ရေး

လူမှုရေး

အိမ်ထောင်ပြခြင်း

ယောက်ရှားတစ်ယောက် အိမ်ထောင်ပြလိုက်ခြင်းဟာ လုပ်ဆောင် ဖွယ်ကိစ္စ တော်တော်များများထဲက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြလိုက် တာပဲ။

(မြန်မာတို့၏ လူ့အဖွဲ့အစည်း ပြဋ္ဌာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြလိုက်တာဟာ အရေးအကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက် ရတာ ဖြစ်နေတယ်။

ရည်မှန်းချက်
သင့်ဘဝ၊ ဒေါ်နတ်ရှိ၊ ၉၄

အသိပညာနှင့် ထိန်းကွပ်သောအလု

မိန်းကလေး တစ်ယောက်ဟာ-

မွေးသည်က စံးး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်
မဟုတ်ဘူး။

အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်း သိတယ်။

လှပတဲ့ ရုပ်ရည်ကို ပညာနဲ့ ကွပ်ပေးလိုက်တဲ့အခါမှာ အလှဟာ
ဂုပ္ပါး တောက်ပြောင်လာတယ် ဆိုတာကိုလည်း သိတယ်။

ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစံးး သတိကြီးစွာနဲ့
ဆင်ခြင် နေထိုင်တယ်။

အဲဒီ မိန်းကလေးမျိုးဟာ ရှားတာတော့ အမှုနှစ်ပဲ။

ဒါပေမဲ့ ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီး လေးစားရှိသေခြင်း၊ ချစ်ခင်
ခြင်း ခံရတာကတော့ အဲဒီ မိန်းကလေးမျိုးတွေသာလျှင် ဖြစ်ပါတယ်။

မျိုးဆက်သစ်

လူဘဝတွင် အရာရောက်လှသော အရာ

ပြန့်မြေး တစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့ လူဘဝတွင် ဘယ်သူ
ကမှ တရားဝင် အခွင့်အရေး မပါဘဲလျက် အရာရောက်နေသည်မှာ အချစ်
ဆိုသော ကိစ္စပင် ဖြစ်သည်။

မအိုသေးတဲ့ သူ
(ရသစာတမ်းပေါ်)
ပေမူးလွှာ၊ နိုဝင်ဘာ၊ ရန်

အချစ်နှင့် မျက်စိ

အချစ်မှာ မျက်စိ မရှိဘူးနော်၊ မှန်တယ်။ ဒါပေမဲ့ ဦးနှောက်မှာ
တော့ဖြင့် မျက်စိ ရှိရလိမ့်မယ်။

အမွှေ

အချစ်ကို အချို့သတ်ထားပါ

ပညာသင်နောက် အခါမှာ အိမ်ထောင်ကျမသွားအောင် အချစ်ကို
အချို့သတ်ထားပါ။

အမွှဲ

ဒေါင်းမြို့တွေရဲ့ အလှ

ဒေါင်းမြို့ရဲ့ အလှဟာ ဒေါင်းတွေရဲ့ အသက်ကို အန္တရာယ် ပြနေ
တယ်။ ဒေါင်းသားကို စားချင်တာထက် ဒေါင်းမြို့ကို လိုချင်ကြလို့ ဒေါင်း
တွေကို သတ်နေကြတာ မဟုတ်လား။ မိန်းကလေးတွေမှာလည်း လှရင်
အဲဒီအလှဟာ အန္တရာယ်တစ်ခုလို့ ဖြစ်လာတတ်တယ်။

မျိုးဆက်သစ်

ကယ်ငယ်မှာ စန်းပွင့်လွန်းရင်

လှရင် စန်းပွင့်စခြားပေါ့။

ဒါပေမဲ့ ငယ်ငယ်မှာ ‘စန်းပွင့်’ လွန်းရင် ဘဝမှာ ‘လာဘ်တိတ်’
သွားတတ်တာကို သတိပြုသင့်တယ်။

မျိုးဆက်သစ်

အမှားနှင့် ခဲဖျက်

မှားတာတော့ ရှိကြစမြပေါ့။ လူတိုင်း မှားတတ်ကြလို့လည်း
ခဲတံတွေမှာ ခဲဖျက် တပ်ထားရတာပေါ့။
ဒါပေမဲ့ တချို့ အမှားခတွက် ခဲဖျက်နဲ့ ဖျက်လို့ မရဘူးနော့။

စာပေထဲက လူငယ်းသမိုင်း
မန်း၊ ဓမ္မသာလာစာပေ ဟောပြောပဲ

ရည်းစားနှင့် ထဘီ

(နှင်တို့ မိန်းကလေးတွေဟာ) တစ်သက်လုံး ပေါင်းရမယ့် လင်
လောင်းလျာ ရည်းစားထားတာကျတော့ ထဘီရွှေးသလောက်မှ အပင်ပန်း
ခံပြီး ရွှေးပါရဲ့လားလို့ အောက်မေ့မိတယ်။ ထဘီကျတော့ ကိုယ်နဲ့ လိုက်ရဲ့
လား၊ အိမ်မှာရှိတဲ့ အကျိုးတွေ၊ လက်ကိုင်အိတ်တွေနဲ့ လိုက်ပါမလားဆိတာ
စဉ်းစားကြတယ်။ ရည်းစားထားလိုက်တော့ ငါ စိတ်နေစရိုက်နဲ့ သင့်ပါ
မလား၊ ငါ မိဘအွေမျိုးဝန်းကျင်နဲ့ သူနဲ့ အဆင်ပြေပါမလားဆိတာမျိုး
စဉ်းစားကြပါရဲ့လားလို့ တွေးမိတယ်။

ထဘီ သင်ခန်းစာ
(တစ်ခါတုန်းက တပည့်တွေ)
ရုပ်ရှင်ကြေးမံ

လင့်နှင့် မယား

လင်ယောက်ဗျားကလည်း (အိမ်ထောင်ကျပြီးပေမဲ့) ကိုယ့်နေးကို
အမြတ်မဲ့ လူပျို့ လှည့်နေရတယ်။

(နေးကလည်း) ‘လင်ယောက်ဗျားတို့၏ အသည်းနှင့်တို့ ဆွားရာ
လမ်းကြောင်းသည်ကား အစာအိမ်မှ တစ်ဆင့်တည်း’ ဆိတ့္တဲ့စကားကို သဘော
ပေါက်ပြီး ကျွေးမွှေးပြုစုတဲ့ ပညာကို အရေးတကြီး ဆည်းပူးသင့်တယ်။

အမွှေ

မိခင်တွေ အသိပညာ မြင့်မှ

နိုလီယန်နှင့် မဒမ်ကောင်ပန်ဆိုသော အမျိုးသမီးကြီးတို့၏ အမေး
အဖြေကို သွားပြီး သတိရလိုက်မိသည်။ နိုလီယန်က-

“ပြင်သစ်လူငယ်တွေကို မြင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်
ထင်ပါသလဲ”

“မိခင်ကောင်းတွေပါပဲ ရှင်”

“အမယ်လေး၊ စကား တစ်လုံးတည်းနဲ့ စနစ်ကြီးတစ်ခု ပြီးသွားတာ
ပါပဲလား ကရို”

မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ) အသိပညာ မြင့်မလာဘဲ
မျိုးဆက်သစ်လူငယ်တွေ မြင့်မလာနိုင်ပါ။ ပုခက်ရွှေသောလက်များ တိုးတက်
မြင့်မားလာရန် လိုပါသည်။ သို့မှသာ ‘အမေးသားကောင်းများ’ မြောက်မြား
စွာ ပေါ်ထွက်လာမည်ဟု ကျွန်ုတ် ယုံကြည်ပါသည်။

အမေးသား
သရဖူ၊ ရူလိုင်၊ ၉၅

မိမိကိုယ်သာ ကိုးကွယ်ရာ

လူငယ်ဘဝတွင်ဖြစ်စေ၊ လူကြီးဘဝ ရောက်လာသော အခါတွင်
ဖြစ်စေ၊ မိသားစု တစ်ခု အနေဖြင့်ဖြစ်စေ၊ နိုင်ငံ တစ်နိုင်ငံ အနေဖြင့်ဖြစ်စေ၊
နိုဗ္ဗာန်မဂ်ဖိုလ် ရရာရကြောင်း၌ဖြစ်စေ ‘မိမိကိုယ်သာ ကိုးကွယ်ရာ’ ဟု
သေသေချာချာ နှလုံးပိုက်ရတော့မည် ဖြစ်ပါသည်။

စာစီစာကုံး

ချွေတာမြို့ခြုံမှု

ကဗ္ဗာမောကြီးမှ ထုတ်ပေးလိုက်သော အစားအသောက် ပစ္စည်း
များသည် ဤကဗ္ဗာမောကြီးပေါ်ဘုရား မြို့တင်း နေထိုင်ကြသော လူသား၊
သတ္တဝါအားလုံးအတွက် ဖြစ်သည်ဟု သဘောပိုက်သင့်ပါသည်။ ငွေကြီး
ချမ်းသာသူတို့ ထင်သလို ဖြန်းတီးပစ်ရန်၊ အပျော်လွှင့်ပစ်ရန် မဟုတ်ပါ။
ထို့ကြောင့် မိမိပိုင် ပစ္စည်းပါပဲဟု ထင်သလို ဖြန်းတီးနေသူတို့သည်
လူလောကြီးကို မထိမဲ့မြင် ပြုရေရှေက်သည့်ပြင် မိခင်မောကြီး၏ ကျေးဇူး
တရားကို မျက်ကွယ်ပြုရာ ရှောက်သည်ဟု ဆိုချင်ပါတော့သည်။

စာစိစာကုံး

အချိန်ဖြုန်းတီးမှု

အထူးသဖြင့် (ကျွန်တော်တို့ လူငယ်များ) ရက်ရက်ရောရောဖြုန်းတီးနေကြသည့် အရာမှာ အချိန် ဖြစ်ပါသည်။ လူငယ်တိုင်းသည် အချိန်ကို ဘယ်လောက်ပင်သုံးသုံး ထာဝရ မကုန်ခန်းနိုင်သော အရာကြီးဟု အမှတ်မထင် အောက်မဲ့နေတတ်ကြပါသည်။ စင်စစ်အားဖြင့် အချိန် ဆိုသည်မှာ ဘယ်တော့မှ ပြန်မရနိုင်အောင် ဆုံးရုံးတတ်သည့် အရာဖြစ် ကြောင်း နှီးနှီးကြားကြား သတိပြုသင့်ပါသည်။

လူငယ်များသာမက နိုင်ငံ့ဝန်ထမ်း အချို့ပင်လျှင်လည်း နိုင်ငံတော် ပိုင် အချိန်များကို ဖြုန်းတီးနေတတ်ကြပါသည်။

စာစီစာကုံး

လူငယ်တွေ ခိုင်ခိုင်မာမာ သိထားဖို့

(မိန္ဒာကလေး လူငယ်များ အပါအဝင်) ယနေ့ လူငယ်တို့သည်
မိမိတို့ဘဝ၊ မိမိတို့ခေတ်၊ မိမိတို့ နိုင်ငံတော်အတွက် ကရှုံးသစ် ဖွင့်ရမည်။
သမိုင်းတစ်လျှောက်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်အခြားနေဂုံး
ရောက်နေနေ ငါတို့ခေတ်ကို ငါတို့ ဖန်တီးမည်။ ဖန်တီးနိုင်အောင်လည်း
ကြိုးစားမည်ဟုသော စိတ်မျိုး လူငယ်များ၏ နှလုံးသားတွင် ကိန္ဒာဝပ်
နေစေချင်သည်။

ဘယ်သူ့ကြောင့်၊ ဘယ်ရဲ့ကြောင့်၊ ဘယ်စနစ်ကြီးကြောင့် စသည်
ဖြင့် ဟိုဟာရွှေချု၊ ဒီဟာလွှေချုနှင့် ဆင်ခြေကန်ပြီး ယောင်ပေပေ လုပ်နေသည့်
အဖြစ်မျိုးမှ လွတ်မြာက်စေချင်သည်။

အရေးကြီး သိထားဖို့ (အမှတ်ထင်ထင်၊ ခိုင်ခိုင်မာမာကြီး သိထား
ဖို့) လိုအပ်သည်က လူကြီးဆိုသည်မှာ သေဖို့ နီးလာသောသူများကို
ခေါ်ကြောင်း (မှတ်မိန်ကြဖို့)ပင် ဖြစ်သည်။

အမေား
သရုဇှ၊ ရူလိုင်၊ ၉၅

လောက်

လူဆင်းရဲပေမဲ့ စိတ်မဆင်းရဲစေနဲ့။ စီးပွား ကျပေမဲ့ စိတ်မကျစေနဲ့။ ချမ်းသာခြင်းဟာ သံဃါရပဲလို့ ဖြောကြတယ်။ ဆင်းရဲခြင်းဆိုတာလည်း သံဃါရပဲဆိုတာ မြှုမြှုမှတ်ထား။ နင်တို့လင်မယား အမြဲ နွမ်းပါးနေမှာ မဟုတ်ဘူး။ ပိုင်ရှင်မရှိတဲ့ ခွေးလေခွေးလွင့်တောင်မှ သူ့ဘဝမှာ နေ့ကောင်းရက်သာ ရက်ရာအာဆိုတာ ရှိစြမ်ပဲ။ ဘာမှ အားမငယ်နဲ့၊ အခိုက်အတန်လို့ သဘောထားပြီး ကြိုးစားကြ။ လင်မယားချင်း စကား မများအောင် နေကြ။

ကလေးတွေ မှန်နှိုး
(တစ်ခါတုန်းက တပည့်တွေ)

ကြီးပွားမှုနှင့် ပေဒင်

ကိုယ်ဖတ်ဖူးတဲ့ အထွေထွေတွေကို မှတ်မိမိလောက် ပြန်ပြီး
စဉ်းစားကြည့်လိုက်တော့ ပေဒင်လက္ခဏာက ဟောလိုက်တဲ့အတိုင်း ဆောင်ရွက်
လို့ ကြီးပွားလာခဲ့ရတယ် ဆိတာမျိုး တစ်ခါမျှ မတွေ့ဖူးပါဘူး။ စိတ်ဆန္တ
ပြင်းပြလွန်းလို့ အောင်မြင် ကြီးပွားသွားတယ် ဆိတာမျိုးကိုပဲ တွေ့ရတတ်
လေ့ ရှိပါတယ်။

ပေဒင်နှင့် ဘဝရည်မှန်းချက်
သင့်ဘဝ၊ ဇူလိုင်၊ ၉၄

ပေဒင်မေးမဲ့ အစား

ပေဒင်လက္ခဏာဆရာကို တိုင်ပင်မဲ့အစား ဖဟူသုတ ည၏
အမြဲအမြင်ကြီးသော၊ သမာဓိလည်း ရှိသော၊ မိမိအပေါ်တွင်လည်း မေတ္တာ
ထားသော ပုဂ္ဂိုလ်မျိုးကို တိုင်ပင်ကြည့်တာက ပို့ပြီး ကောင်းကျိုးသက်ရောက်
စရာ ရှိပါတယ်။

ပေဒင်နှင့် ဘဝရည်မှန်းချက်
သင့်ဘဝ၊ ရှုလိုင်၊ ၉၄

ဖောင်ဆရာက တာဝန်မယူ

ဖောင်ဟောတဲ့အတိုင်း လုပ်လိုက်လို့ အမှားကြုံမှာက် အမှားမှား
ဖြစ်သွားရင် ဘယ်ဖောင်ဆရာကိုမှ တရားစွဲလို့ မရဘူး။ ဘယ်ဖောင်ဆရာ
ကမှလဲ သူမှာ တာဝန် ရှိပါတယ်လို့ ပြောမှာ မဟုတ်ဘူး။

ဖောင်နှင့် ဘဝရည်မှန်းချက်
သင့်ဘဝ၊ ရူလိုင်၊ ၉၄

အပေါင်းအသင်း ပတ်ဝန်းကျင်

လူဆိုတာ ပတ်ဝန်းကျင် တစ်ခုထဲမှာတော့ အမြဲရောက်နေရတာ မဟုတ်လား။ ဒီတော့

- (c) “အပေါင်းအသင်း ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးတယ်” ဆိုတာ ကို ခိုင်ခိုင်မာမာ လက်ခံထားသင့်ပါတယ်။
- (j) မိမိပတ်ဝန်းကျင်ကို မကြာခဏ နှီးနှီးကြားကြား စစ်ဆေးနေသင့် တယ်။
- (r) မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွဲလမ်းတွယ်တာ နေမိပြီဆုံးရင် “င့်ဘဝ နစ်မွန်းဖို့ သေချာနေပြီ” ရယ်လို့ ရဲရဲဝံ့ခံ ခိုင်ခိုင်မာမာ သတ်မှတ်သင့်ပါတယ်။
- (q) မကောင်းတဲ့ အခွဲ မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကောင်းတဲ့အခွဲ၊ ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အစားထိုးပြီး ဖြတ်ဖို့ နှီးနှီးကြားကြား ကြိုးစားသင့်ပါတယ်။

မျိုးဆက်သစ်

ရဲဆေးတင်တယ် ဆိုတာ

အရက်ကလေး နည်းနည်း ဝင်သွားလိုက်သောအခါ သာမန် အခါထက် ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ ဖြစ်လာတတ်သောကြောင့် “ရဲဆေးတင်သည်” ဟု အရက်ကိုပင် ဂုဏ်တင် ပြောဆိုတတ်ကြသည်။ စင်စစ် အရက် ဝင်သွားသောကြောင့် ဆင်ခြင်္ခြည် အားနည်းသွားခြင်း၊ အရှက်အကြောက် နည်းသွားခြင်းသာ ဖြစ်၍ “ရဲဆေးတင်သည်” ဟု ဆိုခြင်းထက် “ရှုက်ကြောက် ကင်းဆေးတင်သည်” ဟု ဆိုမှ ပို၍ မှန်နိုင်မည် ဖြစ်သည်။

စာစီစာကုံး

လူမိုက်နှင့် လူလိမ္မာ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်၏။
လူမိုက်တို့ကား ကိုယ်တိုင်မှားမှ သင်ခန်းစာကို ရကြ၏။
ပို၍ မိုက်မဲသော သူတို့ကား ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်။

မျိုးဆက်သစ်

သိသူ မသိသူ

- ၁။ အကြင်သူသည် မသီ။ မိမိ မသီကြောင်းလည်း မသီ။ ထိုသူကား
လူမှိုက်တည်း။ ရှောင်ပါ။
- ၂။ အကြင်သူသည် မသီ။ မိမိ မသီကြောင်းကိုကား သိသည်။
ထိုသူကား လူရှိုးတည်း။ ကူညီလိုက်ပါ။
- ၃။ အကြင်သူသည် သိ၏။ မိမိ သိကြောင်းကိုကား မသီ။ ထိုသူကား
အိပ်ပျော်နေသူတည်း။ နှီးလိုက်ပါ။
- ၄။ အကြင်သူသည် သိ၏။ မိမိ သိကြောင်းကိုလည်း သိ၏။ ထိုသူကား
ပညာရှိတည်း။ ဆည်းကပ်ပါ။
(တရုတ်စကားပုံ)

အမွှဲ

စာဖတ် ဝါယနာ

စာဖတ် ဝါယနာကို ပျော်ထောင်လိုက်မိခြင်းသည် လူငယ်တစ်ယောက်
၏ ဘဝကို တိုးတက်သွားစေနိုင်သည်သာမက ပျက်စီးခြင်း ဘေးမှုလည်း
ကာကွယ်လိုက်နိုင်ပါသည်။

စာမျက်နှာ

အားလပ်ချိန်၏ အန္တရာယ်

အားလပ်ချိန်များသည် လူငယ်များအား ပျက်စီးခြင်း တွင်းဝယ့်၊ ပို့ပေးရန် အသင့်တောင့်ဆိုင်းနေသော ကူးတို့ဆိုပြီးများသဖွယ် ဖြစ်နေ တတ်သည်။

စာတိစာကုံး

နေရိပ်အလာ နေပူက စောင့်


ယနေ့ ချမ်းသာမှုကလေးသည် တစ်သက်တာ ဆင်းရဲမှုကြီးကို
ဖန်တီးနိုင်သကဲ့သို့၊ ယနေ့ ဆင်းရဲခြင်းသည်လည်း တစ်သက်တာ ချမ်းသာ
မှုကို ပေးနိုင်စွမ်း ရှိချင် ရှိနေတတ်သည်။ ခဏတစ်ဖြုတ် အရိပ်ကလေးကို
မက်မောနေလိုက်မိသောကြောင့် ဘဝ နေဝါဒခိုန်တိုင်အောင် တစ်သက်တာ
လုံး ဘဝ နေပူကြီးထဲ၌ နေရသည့် အဖြစ်မျိုးကို မည်သူမျှ လိုလားမည်
မဟုတ်ပါ။ ထို့ကြောင့် လူတိုင်းသည် ရျေးရေးကို မျှော်ကာ ဆင်းရဲပင်ပန်းမှုကို
ကြံကြံခံပြီး ရင်ဆိုင်ကြရမြဲ ဖြစ်ပါသည်။

စာစီစာကုံး

အတူလုပ်သူသည် အသစ် မထွင်နိုင်

ကမ္မာပေါ်တွင် အတူပစ္စည်း ထုတ်လုပ်ရောင်းချုပ်မှု နာမည်ကြီး
နေသော မြို့ကြီး၊ ဒေသကြီးများကို အထင်သေးသည့်စိတ် မွေးပါ။ အတူ
လုပ်သောသူတို့သည် “အသစ်ထွင်” နိုင်သည့် အဆင့်သို့ မည်သည့်အခါ
တွင်မျှ မရောက်နိုင်တော့ကြောင်းကို သတိပြုပါ။

လူငယ်နှင့် ဤပညာ
ဖူးသစ်ဝေ



ဆရာအောင်သင်း

ကိုယ်ရေးအကျဉ်း

၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြှုံ၊ တောင်ပြင် ရပ်နေ သခင်ညီမောင်နှင့် ဒေါ်ခြောက်တို့မှ ဖွားမြင်သော သားသမီး သုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည် အရင်းမှာလည်း “အောင်သင်း” ပင်ဖြစ်သည်။

အသက် ၅ နှစ်သားအရွယ်တွင် တောင်ပြင်ရပ်ရှိ ဆရာတိုးသာဒွန်းအဲ မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုထွေတန်းအောင် မြင်ပြီးနောက် တောင်တွင်းကြီးမြှုံ၊ မိုးထိမြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာ ဆက်လက်သင်ကြားခဲ့သည်။ ဆင့်မတန်းတွင် ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်နှင့် ကြံ့ခဲ့သည်။ ထိုနှစ်၌ မိခင်ကွယ်လွန်သည်။

သတ္တာမတန်း၌ ပညာသင်ကြားနေစဉ်တွင် ပညာဘက်၌ အာရုံ လျှော့နည်းလာသဖြင့် စာမေးပွဲကျရုံးခဲ့သည်။ ထို့နောက် ကျောင်းထွက်နေစဉ် ဖောင်နောက်အိမ်တောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ သာမဏေဘဝန်း ပညာသင်နေစဉ် ဒုတိယကမ္မာစစ်ဖြစ်လျ၍ သာမဏေဘဝ မှ ထွက်လိုက်ရသည်။

ဒုတိယကမ္မာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့

သို့၊ ဝင်ရောက်လှပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့၊ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၄၉ ခုနှစ် ရောင်စုံသွားပုန်များ ပေါ်ပေါက်လာချိန်ဖြုံး ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရကာ မကျွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင်သရက်ထောင်ကိုဖောက်၍ ထွက်ပြီးလွတ်မြောက်ခဲ့သည်။

၁၉၅၂ ခုနှစ်ရောက်မှ တောင်တွင်းကြီးမြို့သို့၊ ပြန်လာခဲ့ပြီး တူက္ခသို့လိုဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရာ ထိုနှစ်မှာပင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလတွင် မိုးထိအထက်တန်းကျောင်းမြှုံး အလယ်တန်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် အလုပ်မှုထွက်၍ မကျွေးကောလိပ်ဖြုံး ဥပစာပိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တူက္ခသို့လိုလို ဆက်လက်တက်ရောက်ပြီး ၁၉၆၀ ခုနှစ်တွင် ဝိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အကိုလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒသနိဂုံးပေါ်ဘာသာတွေဖြင့် အောင်မြင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဘီအီးဒီ ဆက်တက်နေစဉ် မြန်မာစာဌာနပါမောက္ခိုးဝန်၏လက်ထက်ဖြုံး မဟာဝိဇ္ဇာအရည်အချင်းစစ်စာမေးပွဲဖြေခွင့်ပေါ်လာခဲ့သောကြောင့် မြန်မာစာမဟာဝိဇ္ဇာအရည်အချင်းစစ်သင်တန်းတက်ရောက်ခွင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တူက္ခသို့လိုဖြုံး နည်းပြဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်သို့၊ ပြောင်းရွှေ့ရသည်။ ၁၉၆၅ ခုနှစ်၊ မေလတွင် ပြင်ဦးလှင်စစ်တူက္ခသို့လို၏၊ မြန်မာစာဌာနသို့၊ လက်ထောက်ကထိကရာထူးနှင့်ပြောင်းရွှေ့ အမှုထမ်းရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်တူက္ခသို့လို ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် “ဝိဇ္ဇာတိလေ့လာချက်စာတမ်း”ပြစုတင်ပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။

၁၉၇၅ ခုနှစ်၊ မေလထုတ် မြိုင်တို့မှုဇာဌာန်းတွင် ဖော်ပြခံရသောသရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးသည် အောင်သင်း၏ ပထမဆုံးလက်ရာဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင်ရေးပြီး ရူမဝဝသို့၊ ဦးစွာပေးပို့ခဲ့သည်။

အောင်သင်း၏ အတွေးစကားများ

ရူမဝအယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာ များကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပိုပေးခဲ့သည်။ အတန်ကြော မှ မြေဝတီသို့ပို့ခဲ့ရာ မြေဝတီက ဖော်ပြခဲ့ခြင်းဖြစ်သည်။

၁၉၆၀ ခုနှစ်တွင် ရန်ကုန်တဗ္ဗာသိလ်ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇော်တွင် ဆောင်းပါးနှစ်ပုဒ် (လူသေလူမဖြစ်မိက သူ၏ဥက္ကဋ္ဌဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အောင်လိပ်ကဗျာ ဘာသာပြန် တစ်ပုဒ်ကို ရေးသားခဲ့သည်။ လူတစ်ဦး၏စာများသုံးပုဒ်ဖော်ပြရန် မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် “မောင်သံနိုင်”ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။

၁၉၆၂ ခုနှစ်တွင် “စာဆိုတော်”ဟူသော ပြားငါးဆယ်တန် မဂ္ဂဇော် ကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇော်၏ စာပေည့်နှင့်ဘားရေးများအဖြစ် တာဝန်ခဲ့သည်။ (တာဝန်ခဲ့သာမှာ တပ်မတော်မင်းရဲတွန်းဖြစ်သည်) ထိုစာစောင်တွင်လည်း လစဉ် သုံးလေးပုဒ် ရေးရသောကြောင့် “မောင်သံနိုင်” ကို တစ်ခါ ထပ်ပြီး သုံးလိုက်သေးသည်။ သို့သော် နောက်ပိုင်း တွင် အောင်သင်းမှတစ်ပါး အခြား မည်သည့်နာမည်ကိုမျှ မသုံးတော့ပါ။ နာမည်ရင်းအတိုင်းသာ ရေးခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကုံကော်မြိုင်စာတမ်း များစာစွဲ စာတမ်းသုံးပုဒ်ရေးခဲ့ရာ နှစ်ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေလက်ရွေးစင်တို့တွင် ကျောင်းသားစာအဖြစ် ပြဋ္ဌာန်းခဲ့သည်။

၁၉၆၆ ခုနှစ် ပတ်ဝန်းကျင်တွင် “စိတ်ပင်လယ်စာတမ်းများ”အတွက် စာတမ်းငယ် နှစ်ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရူမဝ၏၌ “မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” ဟူသော စာပေဝေဖန်ရေး ဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား၊ စာပေ ဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် “စာပေရေးရာ ဆောင်းပါးများ”အမည်ရှိ စာပေဆောင်းပါးစာစွဲကို ပုန်းပိုင်ထုတ်ဝေခဲ့သည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် သဘင်မဂ္ဂဇော်း အမှတ်(၁) မှစ၍ ၂၅ လတိုင်တိုင် “အကြိုက်ဆုံးဝထ္ထုတို့”ကဏ္ဍာကို လစဉ်ရေးသားခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဧပြီလတွင် နိုင်ငံရေးရှုံးရှုံးမှု၏ ပါဝင်ပတ်သက်သည် ဟု မြန်မာဆိုရှုပ်လစ်လမ်းစဉ်ပါတီက ယဉ်ဆသောကြောင့် အလုပ်မှ ထုတ်ပယ် ခြင်း ခံရသည်။

၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် အလွတ်နည်းပြသင်တန်းများ၏
မြန်မာစာသင်ပေးခြင်း၊ စာပေရေးသားခြင်းနှင့် အသက်မွေးဝင်းကျောင်း
ပြုခဲ့သည်။

ထို့နောက် အခါအားလျှော့စွာ စာပေဟောခြင်း၊ ရေးသူဖတ်သူ
ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ စာပေစေဖန်ရေးဆောင်းပါများ
ရေးသားခြင်း၊ လူငယ်များအတွက် စာကြည့်သင်းယဉ်ကျေးမှု ထွန်းကား
ဖွံ့ဖြိုးရေးအတွက် ဆော်ထုပေးသားဟောပြာခြင်း၊ ပညာရေးဆိုင်ရာ၊
ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သုတရသစာပေများ ရေးသားခြင်း၊
ယနေ့တိုင် လူငယ်များ၏ ပစ္စွိနှင့် အနာဂတ်ဘဝများ ကိုယ်ရည်ကိုယ်
သွေးတောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသားဟောပြာခြင်း
အားဖြင့် စာပေအနုပညာ၏ ဘဝကိုမြှုပ်နှံကာ အချိန်ပြည့် စာရေးဆရာအဖြစ်
သက်ဝင်ရှင်သနနေထိုင်ရင်း ၂၀၁၄ ခုနှစ်၊ အောက်တို့ဘာလ၊ ၂၅ ရက်နေ့
တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

